

才把这歌曲当宝贝来唱。

အကိုင်စားမြေ နဲ့ <a-kain za: myei> (古代村、镇管理人的)采邑, 采地

အကိုင်အတွယ် နဲ့ <a-kain a-twe> ①拿, 摸 ②(喻)处理

အကိုင်အလုပ် နဲ့ <a-kain a-lout> = အလုပ်အကိုင်

အကိုင်: နဲ့ <a-kain:> 树叉, 树枝; ~ ချသည်။ 砍树枝。/ တိုက်-မြန်မာဘာသာစကား ~ 藏缅语支

အကိုင်းကူး ကဲ <a-kain: ku:> 嫁接树木

အကိုင်းစည်း ကဲ <a-kain: si:> 用椰棕包扎花木枝节(使其生根, 以便分枝移植)

အကိုင်းဆက် ကဲ <a-kain: hset> = အကိုင်းကူး

အကိုင်းအခေါ် နဲ့ <a-kain: a-khet> = အကိုင်း

အကိုင်းအခွဲ နဲ့ <a-kain: a-khwa> = အကိုင်း

အကိုင်းအလက် နဲ့ <a-kain: a-let> = အကိုင်း

အကောက်ကိုင် ကဲ <a-kat kain> 刁难, 使对方为难; ~ တာမ ဟုတ်ပါဘူး၊ မရှိလိုပေးနိုင်တာ။ 不是故意刁难而是没有, 才没给你。/ ဒိုလိုသာ ~ ပြီးပြောနေကြယ်စွဲပုံပေးနေ့လိုရမှာ မဟုတ်ဘူး။ 如果这么刁难的话, 是无法谈判的。

အကောက်သမား နဲ့ <a-kat th-ma:> 刁难者, 使人为难的人

အကောက်အသတ် ကဲ <a-kat a-that> 困难地, 艰巨地; 故意刁难地; ~ ပြောယူရတယ်။ 费尽口舌才把对方说服。/ ~ လုပ်တယ်။ 刁难。

အကောက်တပတ် ကဲ <a-kuot t-bat> = အပတ်တကုတ်

အကျိုး နဲ့ <a-kan'> ①隔间, 横档, 隔开部分 ②车轮的辐条

အကျိုးအကွက် နဲ့ <a-kan' a-kwet> ①地方, 格, (土地)畦; ယင်းသီးဟင်းရွှေပင်များကိုသူ ~ နှားစိုက်တားသည်။ 一畦一畦地种着蔬菜。②障碍, 妨碍: အနေ့မြင့်အရှင် ~ များစွာ တွေ့ကြုံရသည်။ 遇到许多干扰和障碍。③抗议

အကျိုးအထောက် နဲ့ <a-kan' a-htaut> 支撑物: အောင်အိုတော့ ~ လိုတယ်။ 旧房子需要支撑。

အကျိုးအသတ် နဲ့ <a-kan' a-that> ①限度, 限制, 限定: ရက် ~ စုံ။ 无限期。/ လူ ~ 人数限定 / ~ မရှိတိုးခဲ့နိုင်သည်။ 可以无限扩充。/ ~ မရှိရမ်းကားခဲ့သည်။ 肆无忌惮。②范围

အကျိုးတော့ နဲ့ <a-g-daw'> 致敬, 朝拜: ဘုရားကြီးထဲ ~ ဝင်၏။ 去寺院拜和尚。

အကျိုးတက်စီး နဲ့ <a-kan tet wa:> = ထိုးဝါး

အကျိုး နဲ့ <a-kan:> ①瞎子, 盲人 ②(喻)文盲, 睁眼瞎 ③无用之物, 报废之物(如放不响的爆竹、子弹等): ရောဂါး ~ ကိုသားဆယ်တယ်။ 挖掘枯井。

အကျိုးကန်းအတိုးတိုး ကဲ <a-kan: gan: a-ti: di:> (古)不理智, 盲目

အကျိုးအတိုး ကဲ <a-kan: a-ti:> 盲目, 不理智

အကိုင်း နဲ့ <a-kein:> 数字

အကျိုး I နဲ့ <a-kon> ①花费, 开销, 费用: ငါ ~ များ တယ်။ 花钱多。②全部完, 无剩余: ဒီဇိုင်ဘာ ~ ပဲ။ 这是全部的钱。③完结: ငါ ~ မိုးအကူးမှာ 旱季过去雨季到来之际…… II ကဲ <a-kon> 完全, 全都, 统统: ~ ကောင်းတယ်။ 全都好。

အကျိုးခံ ကဲ <a-kon khan> 出资, 负担费用, 花费(时间): သူ့ပိုးလေးကင့် ~ ပြီးပညာသင်ပေးတယ်။ 他舅舅花钱供他学习。/ အချို့ ~ ပြီးကူညီတယ်။ 花时间进行帮助。

အကျိုးလုံး ကဲ <a-kon lon:> 完全, 全都: ~ သဲပဲတယ်။ 全花掉了。

အကျိုးအကျုံး နဲ့ <a-kon a-kyar> 花费, 破费, 开支

အကျိုးအကျုံးခံ ကဲ <a-kon a-kyar khan> 担负……费用, 承担费用

အကျိုးအချောင်း ကဲ <a-kon a-si:> 全部, 统统, 一个不漏

အကျိုးအချောင်း ကဲ <a-kon a-sin> 完全, 全都, 全部

အကျိုးအပြောင်း ကဲ <a-kon a-pyaun> 全部, 一点不剩, 精光

အကျိုးအလျင်း ကဲ <a-kon a-lin:> = အကျိုးအစ်း

အကျိုး နဲ့ <a-kon:> 弯腰, 驼背的, 弯成弓形的: ခါး ~ မှာမှာနာတယ်။ 弯腰的时候才疼。

အကျိုးအကွဲ နဲ့ <a-kon: a-kwa:> 弯腰

အကောက် နဲ့ <a-kat> ①施斋, 供(僧、佛), 奉献: ဘုရားကဆွဲး ~ မခံဘူး။ 和尚不接受施主布施的斋饭。②巴结, 趋炎附势, 奉承: ဒီကောင်း ~ ကောင်းလိုပုံစွဲတော်ရတာ။ 这家伙会巴结才当上官的。③容器内剩下的一丁点东西: ပုလင်းထဲမှာရှိုးဆိုး ~ ပဲကျော်တော့တယ်။ 瓶子里只剩下香油底儿了。④靠近, 挨近: အနာကို ~ မခံဘူး။ 不许人靠近。

အကောက်အိုး နဲ့ <a-kat a-kho> ①依附, 依靠: ~ ရှိမှုကြီးပွဲ့ဗုံး နိုင်တယ်။ 有靠山才能飞黄腾达。②躲避, 躲藏: မိုးဖွားနေပြီ ~ လေးတော့ရှားအုပ်ပဲ။ 下雨了, 得找个地方躲一躲。/ ဒိုဝင်းပြေးဟာအပုံးအလျှို့ ~ ကောင်းလိုလှုတ်နေတာ။ 这个在逃犯能躲会藏, 才逍遙法外。③偷懒, 磨洋工: အလုပ်သမားများဟာ ~ မရှိအလုပ်လုပ်နေကြတယ်။ 工人们毫不懈怠地工作着。

အကောက်အိုး နဲ့ <a-kat a-hmi> 靠山, 后盾, 依靠: ဘုရားကောင်းမှ ~ ရှိမှုပွဲ့ဗုံးနိုင်တယ်။ 连佛都要有依靠才能成佛。

အကောက်အရပ် နဲ့ <a-kat a-yat> 巴结, 奉承, 恭维: တော်တော် ~ ကောင်းတဲ့ 很会巴结人的人

အကောက်အသတ် နဲ့ <a-kat a-that> 剩余的一丁点东西: အိုးထဲ ကတော် ~ လေးကိုပဲစားကွား။ 就吃锅里剩下的一点点饭吧!

အကျိုးအကျိုး နဲ့ <a-kout a-kat> 可攀可抓的: ~ ကောင်းမှ